



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

စာအမှတ်၊ ၁၇၇၀/ ကက(၁)/၃/၆၁၄/၂၀၂၀-၂၀၂၁

ရက်စွဲ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

သို့

ဘဏ်များအားလုံး

အကြောင်းအရာ။ ဘဏ်ခွဲများ ယာယီပိတ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခြင်း

ရည်ညွှန်းချက်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၄-၄-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ မဗဘ/နပတ(FIS)/(၄၄/၂၀၂၀)

၁။ မြန်မာနိုင်ငံ၌ COVID-19 ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် အချို့ဘဏ်ဝန်ထမ်းများရောဂါကူးစက်ခံရခြင်းရှိခဲ့သောကြောင့် ဘဏ်ခွဲအချို့ ယာယီပိတ်ထားခွင့် တင်ပြခြင်းများရှိခဲ့သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအားလုံးသို့ ဘဏ်ခွဲများ ယာယီပိတ်ပါက ရည်ညွှန်းပါစာဖြင့် အောက်ပါအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုညွှန်ကြားထားရှိပြီး ဖြစ်ပါသည်-

- (က) ဘဏ်ခွဲပိတ်ထားသည့် စာရင်းနှင့်အတူ ဘဏ်ခွဲပိတ်ခြင်း၏ အကြောင်းရင်း၊
- (ခ) ပိတ်ထားသည့် ဘဏ်ခွဲနှင့် အနီးစပ်ဆုံးတွင် ဖွင့်လှစ်ထားသည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုရရှိနိုင်သည့် ဘဏ်ခွဲများ၏ တည်နေရာလိပ်စာများ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ ATM များနှင့် POS ဝန်ဆောင်မှုများ ရရှိနိုင်သည့် တည်နေရာလိပ်စာများ၊
- (ဂ) ဖွင့်လှစ်ထားသည့် ဘဏ်ခွဲနေရာလိပ်စာများ၊ ဖုန်းနံပါတ်များ၊ ATM များနှင့် POS ဝန်ဆောင်မှုများ ရရှိနိုင်သည့် တည်နေရာလိပ်စာများ၊
- (ဃ) သိရှိလိုသည့် အချက်များအား ဖြေကြားရန်အတွက် ဆက်သွယ်နိုင်သည့် Hot Line ဖုန်းနံပါတ်များနှင့် Call Centre နံပါတ်များ။

၂။ ယခုအခါ COVID-19 တတိယလှိုင်းသည်တစ်ဖန်ပြန်လည်ဖြစ်ပွားလျက်ရှိပြီး ဘဏ်ဝန်ထမ်းများရောဂါကူးစက်ခံရခြင်းများရှိနေ၍ ဘဏ်ခွဲအချို့ ယာယီပိတ်ထားခွင့်တင်ပြခြင်းများရှိသည်ကို စိစစ်တွေ့ရှိရပါသည်။

၃။ ထို့သို့ဘဏ်ခွဲများယာယီပိတ်ရန် ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီ တို့ကညွှန်ကြားလာပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့တင်ပြပြီး ဘဏ်ခွဲယာယီပိတ်ခွင့် တင်ပြရန်နှင့် ဘဏ်ခွဲများယာယီပိတ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းပါစာအရ လိုက်နာဆောင်ရွက်ရမည့်အချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားရန်အကြောင်းကြား ပါသည်။

(ပုံ) xxxxxxxxxxxxxxxxx

ဒုတိယဥက္ကဋ္ဌ(ကိုယ်စား)

(ရဲအောင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ်)

မိတ္တူကို

ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဒုတိယဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းနှင့်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာန

ရုံးလက်ခံ

မျှောစာတွဲ